



| ILPC

INTERNATIONAL LEGAL AND POLICY CONSULTING

Doing Business in Myanmar

Establishing and operating a company

A question-and-answer guide

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်း

Law stated as at 1 September 2026

INTERNATIONAL LEGAL AND POLICY CONSULTING

Yangon, Myanmar | www.ilpcmm.com

Contents

Law stated as at 1 September 2026

1. Overview

Recent developments; the legal system

2. Foreign investment

Prohibited and restricted activities; Permit and Endorsement; incentives

3. Business vehicles

Requirement to register; available forms; foreign company status

4. Incorporation

Essential requirements; procedure; small companies

5. Reporting and compliance

Annual return; changes; consequences of default

6. Land

Ownership and lease terms

7. Tax

Corporate income tax; commercial tax; incentives

8. Foreign exchange and transfer of funds

Authorized dealers; repatriation; loans; conversion

9. Maritime, shipping and ports

Regulatory framework; law of the sea

10. Key authorities

Regulators and their responsibilities

Key contact

Aye Myat Thu, Managing Director

About this guide

This guide answers the questions most often put to us by businesses establishing or operating a company in Myanmar. It follows the question-and-answer form used in international practitioner guides and gives the governing provision for each answer so that readers may verify the position for themselves.

The English text appears first, followed by the same guide in Myanmar language.

Sources

Section references to the Myanmar Companies Law 2017 are to the text approved by the Pyidaungsu Hluttaw in November 2017. Section references to the Myanmar Investment Law 2016 are to Pyidaungsu Hluttaw Law No. 40/2016 in the official English translation. Tax, foreign exchange and Commission notifications are cited by number and date.

It is general information, not legal advice, and no lawyer-client relationship arises from it. Myanmar's investment, tax and foreign exchange rules change frequently; several of the notifications cited were issued in 2026. Advice should be taken on the facts of any particular matter.

1. OVERVIEW

1. What are the key recent developments affecting doing business in Myanmar?

The framework has moved substantially in 2026. The Union Tax Law 2026 took effect on 1 April 2026. Central Bank of Myanmar Notification No. 2/2026 relaxed the mandatory conversion of export earnings with effect from 1 January 2026. The Myanmar Investment Commission issued Notification No. 1/2026 on 16 March 2026 setting minimum criteria for tax exemption, and Notification No. 5/2026 on 19 August 2026 replacing the procedures for scrutiny of investments undertaken within a Region or State. A new Anti-Money Laundering Law was enacted on 11 March 2026.

2. What are the principal governing laws?

Company law is governed by the Myanmar Companies Law 2017, which replaced the Myanmar Companies Act 1914. Investment is governed by the Myanmar Investment Law 2016 (Pyidaungsu Hluttaw Law No. 40/2016) and the Myanmar Investment Rules 2017. Section 101 of the Investment Law repealed the Foreign Investment Law 2012 and the Myanmar Citizens Investment Law 2013. Myanmar retains much of the English common law tradition inherited from the colonial period, overlaid by this modern statutory framework.

2. FOREIGN INVESTMENT

3. Are there restrictions on foreign investment?

Yes, and the Investment Law distinguishes prohibited activities from restricted activities.

Section 41 lists activities that are prohibited outright. These include investments that may bring hazardous or poisonous waste into the Union; that may bring technologies, medicines, flora and fauna or instruments still being tested abroad or not yet approved; that may affect the traditional culture and customs of ethnic groups; that may affect the public; that may cause an enormous impact on the natural environment and ecosystem; and that produce goods or services prohibited under applicable law.

Section 42 sets out four categories of restricted investment:

- activities allowed to be carried out only by the Union;
- activities not allowed to be carried out by foreign investors;
- activities allowed only in the form of a joint venture with a citizen-owned entity or a Myanmar citizen; and
- activities to be carried out with the approval of the relevant ministries.

Under section 43, the Commission issues notifications, with the approval of the Government, identifying promoted sectors and the restricted activities under section 42. Section 44 allows those categories to be liberalized, amended or removed on review. The classification of an intended activity should therefore be confirmed against the current notifications before a business plan is settled.

4. When is approval from the Myanmar Investment Commission required?

Permit — section 36

A proposal must be submitted to the Commission, and the Permit obtained before investing, for: investment activities essential to the Union strategy; large capital-intensive

investment projects; projects likely to cause a large impact on the environment and the local community; activities using state-owned land and buildings; and activities designated by the Government as requiring a proposal.

Endorsement — section 37

No proposal is required for investment outside section 36. However, an endorsement application must be submitted in order to enjoy the rights to use land under Chapter XII, or any of the exemptions and reliefs under sections 75, 77 and 78. Section 38 requires all relevant approvals, licenses and permits to be attached, and under section 39 the Commission may accept the application if complete or allow resubmission after correction.

Investments undertaken within a Region or State are scrutinized under the procedures in MIC Notification No. 5/2026 (19 August 2026). Given the date, the current procedure should be confirmed before an application is prepared.

5. What exemptions and reliefs are available?

Under section 74, the Commission may scrutinize and grant exemptions or reliefs on application. Three provisions matter:

- Section 75 — income tax exemption by zone: 7 consecutive years in Zone 1 (less developed regions), 5 consecutive years in Zone 2 (moderately developed), and 3 consecutive years in Zone 3 (adequately developed), in each case including the year of commencement of commercial operation. Under section 75(c) exemption is granted only for sectors specified by the Commission as promoted sectors.
- Section 77 — exemption or relief from customs duty and other internal taxes on machinery, equipment and construction materials imported during the construction or preparatory period; on raw materials imported by export-oriented businesses; reimbursement on materials used to manufacture products for export; and on imports for an approved expansion.
- Section 78 — relief on profits reinvested within one year, accelerated depreciation, and deduction of research and development expenditure.

Two limits should be noted. Section 79 provides those foreign investors pay income tax at the rates applicable to citizens residing within the Union. Section 81 provides that the exemptions and reliefs under sections 75, 77, 78, and 80 do not apply to businesses operating in special economic zones. MIC Notification No. 1/2026 also sets minimum eligibility criteria, including that at least 35% of the stated total investment amount be contributed in cash.

6. What protections does the Investment Law give investors?

Section 52 contains a guarantee against nationalization, and against measures that expropriate or indirectly expropriate an investment, except where the measure is necessary in the interest of the Union or its citizens, non-discriminatory, in accordance with applicable law, and accompanied by prompt, fair and adequate compensation. Section 53 provides that compensation is to be equivalent to the market value prevailing at the time of expropriation.

Section 47 provides for national treatment and most-favoured-nation treatment in the terms there set out, and section 48 guarantees fair and equitable treatment, including the right to

information on measures significantly affecting an investment and the right to due process and appeal.

3. BUSINESS VEHICLES

7. Must an investor establish a local entity?

Yes. Section 65(b) of the Investment Law requires the investor to establish and register a company, sole proprietorship, legal entity or branch under the applicable laws in order to invest. Registration is therefore made under the Myanmar Companies Law 2017.

8. What forms of company may be incorporated?

Section 2 of the Myanmar Companies Law 2017 provides for:

- a company limited by shares, being either a private company with no more than 50 members (not counting persons in the employment of the company) or a public company with any number of members;
- a company limited by guarantee, with any number of members; and
- an unlimited company, with any number of members.

Under section 3, a business association, an overseas corporation and certain other corporations may also be registered.

9. When is a company treated as a foreign company?

Under section 1(xiv) of the Companies Law, a company incorporated in the Union is a foreign company where an overseas corporation or other foreign person owns or controls, directly or indirectly, an ownership interest of more than thirty-five per cent. At or below that threshold the company is not a foreign company. A change into or out of that status must be disclosed in the annual return under section 97(b)(xii).

10. When must an overseas corporation register?

An overseas corporation is a body corporate incorporated outside the Union (section 1(xxi)). Under section 43(a) it must not carry on business in the Union unless registered. Section 43(b) lists activities that do not of themselves amount to carrying on business, including maintaining a bank account, holding meetings of directors or shareholders, and soliciting an order that becomes a binding contract only if accepted outside the Union.

4. INCORPORATION

11. What are the essential requirements for a company?

Under section 4(a) of the Companies Law, every company must have:

- a name;
- a constitution;
- at least one share in issue, except that a company limited by guarantee need not have share capital;
- at least one member;
- at least one director, who must be ordinarily resident in the Union; and
- a registered office address in the Union.

A public company must have at least three directors, of whom at least one must be a Myanmar citizen ordinarily resident in the Union (section 4(a)(vi)).

12. Is there a minimum capital requirement?

No minimum capital amount is prescribed by the Companies Law. The requirement is that at least one share be in issue.

13. What does ordinarily resident mean?

Section 1(xix) defines an ordinarily resident person as one who is a permanent resident of the Union, or who resides in the Union for at least 183 days in each 12-month period, that period running from the date of registration.

14. What is a small company, and what turns on it?

Under section 1(xxxviii), a small company is a company other than a public company or a subsidiary of a public company which satisfies both conditions: it and its subsidiaries have no more than 30 employees; and it and its subsidiaries had annual revenue in the prior financial year of less than 50,000,000 kyats in aggregate.

A small company need not hold an annual general meeting (section 146(e)), and sections 260 to 268 and 279(b) do not apply to it (section 257(c)). Those exemptions fall away where the constitution applies the provisions, the members resolve to apply them, or the Registrar determines that they should apply.

5. REPORTING AND COMPLIANCE

15. What must be filed annually?

Under section 97(a) of the Companies Law, every company must file an annual return within 2 months of its incorporation and thereafter at least once in every year, and in any event no later than 1 month after the anniversary of incorporation. A small company is not exempt.

A registered overseas corporation must, under section 53, file an annual return within 28 days after the end of its financial year, together with a balance sheet, cash flow statement and profit and loss statement at least once in each calendar year and at intervals of no more than 15 months.

Separately, section 65(h) of the Investment Law requires an investor holding a permit or endorsement to keep proper books of account and annual financial statements in accordance with recognised accounting standards, and section 72 requires notice to the Commission of any sublease, mortgage, transfer of shares or transfer of business during the investment period.

16. What changes must be notified?

- Any change to a company register must be filed with the Registrar within 21 days (Companies Law section 96(b)).
- Where registers are maintained somewhere other than the registered office or principal place of business, and on any change to that place, notice must be filed within 21 days (section 95(c)).

17. What are the consequences of default?

Under Companies Law section 431, where the Registrar has reasonable cause to believe a company is not carrying on business, the Registrar sends a notice of inquiry. If no answer is received within 28 days a further notice follows; if no answer is received within 28 days of that notice, a notice is published in the Gazette; and three months after publication the company is struck off the Register and dissolved unless cause is shown. Restoration thereafter requires an application to the Court.

Under Investment Law section 85 the Commission may impose administrative penalties on an investor in breach, ranging from censure through temporary suspension of the business or of tax exemptions, to revocation of the permit or endorsement and

blacklisting. Section 86 gives a right of appeal to the Government within 60 days.

6. LAND

18. Can a foreign investor hold land?

Not by ownership. Under section 50(a) of the Investment Law an investor holding a permit or endorsement may obtain a long-term lease of land or building from a private owner, or from the relevant government department or organisation where the land is government-managed or Union-owned.

Section 50(b) allows a foreign investor an initial lease period of up to 50 years from the date of the permit or endorsement. Section 50(c) permits a consecutive extension of 10 years and a further consecutive extension of 10 years with the approval of the Commission. Section 50(d) requires the land lease contract to be registered at the Office of Registry of Deeds under the Registration Act. Section 50(e) allows more favourable terms for Myanmar citizen investors.

7. TAX

19. What are the principal rates?

- Corporate income tax: 22% for companies incorporated under the Myanmar Companies Law and for businesses operating under an MIC permit.
- Capital gains tax: 10%.
- Advance corporate income tax on the import and export of goods: 2%, creditable against the year-end liability of a resident entity.

Section 79 of the Investment Law provides that foreign investors pay income tax on their income at the rates applicable to citizens residing within the Union.

20. What other taxes apply?

Commercial tax applies to specified transactions, and specific goods tax applies to listed goods. Commercial tax registration is required one month before business commences. Under section 80 of the Investment Law, taxes other than the exemptions and reliefs under sections 75, 77 and 78 are dealt with under the relevant tax laws.

21. In what currency is tax paid?

Income tax must be paid in the currency in which the income was earned. This applies to corporate income tax, capital gains tax, withholding tax and personal income tax, and should be factored into treasury planning at the outset.

8. FOREIGN EXCHANGE AND TRANSFER OF FUNDS

22. How must transactions be routed?

Through banks holding an authorised foreign exchange dealer licence and legally established in the Union (Investment Law section 61). The currency in which capital is brought into Myanmar determines the currency for subsequent transfers and payments, so the choice should be made deliberately, and the inward remittance advice retained as evidence of capital importation.

23. May funds be transferred abroad?

Section 56 permits a foreign investor to transfer abroad capital, proceeds and profits, dividends, royalties, licence and management fees, proceeds of sale or liquidation, payments

under contract including loan agreements, dispute settlement payments, compensation, and the salaries of foreign experts lawfully employed. Section 59 permits transfer only after all tax obligations on the amount have been paid. Section 62 allows the Government to prevent or delay a transfer in defined circumstances, including insolvency, criminal proceedings, taxation and judgment enforcement.

24. Are offshore loans permitted, and must export earnings be converted?

Under section 57 a loan may be transferred or taken only with the approval of the Central Bank of Myanmar in accordance with the stipulated regulations. Separately, exporters must convert 15% of foreign currency export earnings into kyat at the Central Bank reference rate, with the balance convertible at the online trading rate — a relaxation introduced by CBM Notification No. 2/2026 with effect from 1 January 2026, which should be modelled into cash flow.

9. MARITIME, SHIPPING AND PORTS

25. What is the regulatory framework for shipping and ports?

Shipping and port activity is governed by domestic maritime legislation administered principally by the Department of Marine Administration and the port authority, overlaid by the international instruments to which Myanmar is party through the International Maritime Organization. Advice in this area typically concerns vessel and operational requirements, port and terminal licensing and compliance, and the regulatory framework applying to port services.

26. What issues arise under the law of the sea?

Questions of maritime jurisdiction, maritime boundaries and entitlement fall to be considered under the United Nations Convention on the Law of the Sea and customary international law. These arise for government and institutional clients more often than for commercial operators, but bear on offshore activity, resource projects and survey work.

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်း

ကုမ္ပဏီတည်ထောင်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်း - မေးခွန်းနှင့် အဖြေ လမ်းညွှန်

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့အထိ တည်ဆဲဥပဒေအရ

၁။ အထွေထွေ

၁. မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် အဓိကပြောင်းလဲမှုများမှာ အဘယ်နည်း။

၂၀၂၆ ခုနှစ်အတွင်း သိသိသာသာ ပြောင်းလဲမှုများ ရှိခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေသည် ဧပြီလ ၁ ရက်နေ့တွင် အာဏာသက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံတော် ဗဟို ဘဏ် အမိန့်ကြော်ငြာစာ အမှတ် ၂/၂၀၂၆ အရ ပို့ကုန်ရငွေ လဲလှယ် ရမည့် သတ်မှတ်ချက်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လျှော့ပေါ့ခဲ့ ပါသည်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မတ်လ ၁၆ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၂၆ ကိုလည်းကောင်း၊ ဩဂုတ်လ ၁၉ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၅/၂၀၂၆ ကိုလည်းကောင်း ထုတ်ပြန်ခဲ့ပါသည်။ မတ်လ ၁၁ ရက်တွင် ငွေကြေးခဝါချမှု တိုက်ဖျက်ဥပဒေ အသစ် ပြဋ္ဌာန်းခဲ့ပါသည်။

၂. အဓိက သက်ဆိုင်သည့် ဥပဒေများမှာ အဘယ်နည်း။

ကုမ္ပဏီဆိုင်ရာကို ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေက စိုးမိုးပြီး ၁၉၁၄ ခုနှစ် အက်ဥပဒေကို အစားထိုးခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုကို ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၀/၂၀၁၆) နှင့် ၂၀၁၇ ခုနှစ် နည်းဥပဒေများက စိုးမိုးပါသည်။ ပုဒ်မ ၁၀၁ အရ ၂၀၁၂ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို ရုပ်သိမ်းခဲ့ပါသည်။

၂။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

၃. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်သတ်ချက်များ ရှိပါသလား။

ရှိပါသည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် တားမြစ်ထားသော လုပ်ငန်း များနှင့် ကန့်သတ်ထားသော လုပ်ငန်းများကို ခွဲခြားထားပါသည်။ ပုဒ်မ ၄၁ တွင် လုံးဝတားမြစ်ထားသည့် လုပ်ငန်းများကို ဖော်ပြထားပါသည် - အန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းများ သွင်းယူနိုင်သည့် လုပ်ငန်းများ၊ ပြည်ပတွင် စမ်းသပ်ဆဲဖြစ်သော နည်းပညာ၊ ဆေးဝါး၊ သစ်ပင်နှင့် တိရစ္ဆာန်များ သွင်းယူနိုင်သည့် လုပ်ငန်းများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုကို ထိခိုက်နိုင်သည့် လုပ်ငန်းများ၊ ပြည်သူလူထုအား ထိခိုက်နိုင်သည့် လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ကြီးမားစွာ ထိခိုက်နိုင်သည့် လုပ်ငန်းများနှင့် တည်ဆဲဥပဒေအရ တားမြစ်ထားသည့် ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများ။

ပုဒ်မ ၄၂ တွင် ကန့်သတ်ရင်းနှီးမြှုပ်နှံမှု လေးမျိုးကို သတ်မှတ်ထားပါသည် -

- နိုင်ငံတော်ကသာ လုပ်ကိုင်ခွင့်ရှိသော လုပ်ငန်းများ။
- နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လုပ်ကိုင်ခွင့်မရှိသော လုပ်ငန်းများ။

- နိုင်ငံသားပိုင် အဖွဲ့အစည်း သို့မဟုတ် မြန်မာနိုင်ငံသားနှင့် ဖက်စပ်၍သာ လုပ်ကိုင်ခွင့်ရှိသော လုပ်ငန်းများ။
- သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ရမည့် လုပ်ငန်းများ။

ပုဒ်မ ၄၃ အရ ကော်မရှင်သည် အစိုးရ၏ သဘောတူညီချက်ဖြင့် အားပေးမြှင့်တင်သည့် ကဏ္ဍများနှင့် ကန့်သတ်လုပ်ငန်းများကို အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ပါသည်။ ပုဒ်မ ၄၄ အရ ထိုအမျိုးအစားများကို ပြန်လည်သုံးသပ်၍ ပြင်ဆင် သို့မဟုတ် ပယ်ဖျက်နိုင်ပါသည်။

၄. ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် မည်သည့်အခါ လိုအပ်သနည်း။

ခွင့်ပြုမိန့် - ပုဒ်မ ၃၆

အောက်ပါလုပ်ငန်းများအတွက် ကော်မရှင်သို့ အဆိုပြုချက် တင်သွင်းပြီး ခွင့်ပြုမိန့်ရမှသာ ရင်းနှီးမြှုပ်နှံရပါမည် - နိုင်ငံတော်၏ မဟာဗျူဟာ အတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းများ၊ ရင်းနှီးငွေကြီးမားသော စီမံကိန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် သက်ရောက်မှုကြီးမားနိုင်သော စီမံကိန်းများ၊ နိုင်ငံပိုင် မြေနှင့် အဆောက်အအုံများကို အသုံးပြုသော လုပ်ငန်းများနှင့် အစိုးရက သတ်မှတ်ထားသော လုပ်ငန်းများ။

အတည်ပြုချက် - ပုဒ်မ ၃၇

ပုဒ်မ ၃၆ ပါ လုပ်ငန်းများမှလွဲ၍ အခြားလုပ်ငန်းများအတွက် အဆိုပြုချက် တင်သွင်းရန် မလိုအပ်ပါ။ သို့သော် အခန်း ၁၂ ပါ မြေအသုံးပြုခွင့်နှင့် ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့် များ ရယူလိုပါက အတည်ပြုချက် လျှောက်လွှာ တင်သွင်းရပါမည်။ ပုဒ်မ ၃၈ အရ သက်ဆိုင်ရာ ခွင့်ပြုချက်နှင့် လိုင်စင်များကို ပူးတွဲတင်ပြရပါမည်။

၅. မည်သည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ရရှိနိုင်သနည်း။

ပုဒ်မ ၇၄ အရ ရင်းနှီးမြှုပ်နှံသူ၏ လျှောက်ထားချက်အပေါ်

ကော်မရှင်က စိစစ်၍ ခွင့်ပြုနိုင်ပါသည် -

- ပုဒ်မ ၇၅ - ဇုန်အလိုက် ဝင်ငွေခွန်ကင်းလွတ်ခွင့် - ဇုန် (၁) ဖွံ့ဖြိုးမှုနည်းသော ဒေသများတွင် ၇ နှစ်၊ ဇုန် (၂) အလယ် အလတ် ဖွံ့ဖြိုးသော ဒေသများတွင် ၅ နှစ်၊ ဇုန် (၃) လုံလောက် စွာ ဖွံ့ဖြိုးသော ဒေသများတွင် ၃ နှစ် (စီးပွားဖြစ် စတင် လုပ်ကိုင်သည့်နှစ် အပါအဝင်)။ ပုဒ်မ ၇၅(ဂ) အရ အားပေးမြှင့်တင်သည့် ကဏ္ဍများ အတွက်သာ ခွင့်ပြုပါသည်။
- ပုဒ်မ ၇၇ - ဆောက်လုပ်ရေးကာလအတွင်း တင်သွင်းသည့် စက်ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ ပို့ကုန်ဦးတည် လုပ်ငန်းများ၏ ကုန်ကြမ်းများအပေါ် အကောက်ခွန်နှင့် အခြား ပြည်တွင်းအခွန် ကင်းလွတ်ခွင့်။
- ပုဒ်မ ၇၈ - တစ်နှစ်အတွင်း ပြန်လည်ရင်းနှီးမြှုပ်နှံသည့် အမြတ်အပေါ် သက်သာခွင့်၊ တန်ဖိုးလျော့စာရင်းခွင့်နှင့် သုတေသန စရိတ် နုတ်ပယ်ခွင့်။

ကန့်သတ်ချက်နှစ်ရပ် ရှိပါသည်။ ပုဒ်မ ၇၉ အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံတော်အတွင်း နေထိုင်သော နိုင်ငံသားများ နှင့် အလားတူ နှုန်းထားဖြင့် ဝင်ငွေခွန် ပေးဆောင်ရပါမည်။ ပုဒ်မ ၈၁ အရ ပုဒ်မ ၇၅၊ ၇၇၊ ၇၈ နှင့် ၈၀ ပါ ကင်းလွတ်ခွင့်များသည် အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်သော လုပ်ငန်းများနှင့် မသက်

ဆိုပါ။ အမိန့်ကြော်ငြာစာ ၁/၂၀၂၆ အရ စုစုပေါင်း ရင်းနှီးမြှုပ်နှံ ငွေ၏ အနည်းဆုံး ၃၅ ရာခိုင်နှုန်းကို ငွေသားဖြင့် ထည့်ဝင်ရပါမည်။

၆. ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက်များ ရှိပါသလား။

ပုဒ်မ ၅၂ တွင် ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံပိုင်သိမ်းယူခြင်း မပြုရန် အာမခံထားပါသည်။ နိုင်ငံတော် သို့မဟုတ် နိုင်ငံသားများ၏ အကျိုးအတွက် အမှန်တကယ်လိုအပ်ပြီး ခွဲခြားမှုမရှိဘဲ တည်ဆဲဥပဒေနှင့်အညီ လျော်ကြေးငွေကို လျင်မြန်စွာ ပေးလျှင်သာ ခြွင်းချက် ဖြစ်ပါသည်။ ပုဒ်မ ၅၃ အရ လျော်ကြေးသည် သိမ်းယူချိန်၏ ဈေးကွက်တန်ဖိုးနှင့် ညီမျှရပါမည်။ ပုဒ်မ ၄၇ တွင် နိုင်ငံသားများနှင့် တန်းတူဆက်ဆံမှုကို၊ ပုဒ်မ ၄၈ တွင် မျှတသော ဆက်ဆံမှုကို ပြဋ္ဌာန်းထားပါသည်။

၃။ လုပ်ငန်းပုံစံများ

၇. ပြည်တွင်း၌ အဖွဲ့အစည်း တည်ထောင်ရန် လိုအပ်ပါသလား။

လိုအပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၆၅(ခ) အရ ရင်းနှီးမြှုပ်နှံရန် အတွက် တည်ဆဲဥပဒေများအရ ကုမ္ပဏီ၊ တစ်ဦးတည်းပိုင် လုပ်ငန်း၊ တရားဝင်အဖွဲ့အစည်း သို့မဟုတ် ရုံးခွဲတစ်ခုကို တည် ထောင် မှတ်ပုံ တင်ရပါမည်။

၈. မည်သည့် ကုမ္ပဏီအမျိုးအစားများ ဖွဲ့စည်းနိုင်သနည်း။

၂၀၁၇ ခုနှစ် ကုမ္ပဏီများဥပဒေ ပုဒ်မ ၂ အရ —

- အစုရှယ်ယာဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ — ပါဝင် သူ ၅၀ ဦးထက် မပိုသော အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီ (ကုမ္ပဏီ၏ ဝန်ထမ်းများ မပါဝင်) သို့မဟုတ် ပါဝင်သူဦးရေ ကန့်သတ်ချက် မရှိသော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ။
- ခံဝန်ချက်ဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ။
- တာဝန်ကန့်သတ်မထားသော ကုမ္ပဏီ။

ပုဒ်မ ၃ အရ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့၊ ပြည်ပကော်ပိုရေးရှင်း နှင့် အခြားကော်ပိုရေးရှင်းများလည်း မှတ်ပုံတင်နိုင်ပါသည်။

၉. မည်သည့်အခါ နိုင်ငံခြားကုမ္ပဏီဟု သတ်မှတ်သနည်း။

ကုမ္ပဏီများဥပဒေ ပုဒ်မ ၁(၁၄) အရ ပြည်ပကော်ပိုရေးရှင်း သို့မဟုတ် အခြားနိုင်ငံခြားသားက တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထက် ပိုမိုပိုင်ဆိုင်ပါက နိုင်ငံခြား ကုမ္ပဏီ ဖြစ်ပါသည်။ အဆင့်အတန်း ပြောင်းလဲမှုကို ပုဒ်မ ၉၇(ခ)(၁၂) အရ နှစ်စဉ် အစီရင်ခံစာတွင် ဖော်ပြရပါမည်။

၁၀. ပြည်ပကော်ပိုရေးရှင်းသည် မည်သည့်အခါ မှတ်ပုံတင်ရမည်နည်း။

ပြည်ပကော်ပိုရေးရှင်းဆိုသည်မှာ နိုင်ငံတော်ပြင်ပတွင် ဖွဲ့စည်း တည်ထောင်ထားသည့် အဖွဲ့အစည်း ဖြစ်ပါသည်။ (ပုဒ်မ ၁(၂၁))။ ပုဒ်မ ၄၃(က) အရ မှတ်ပုံတင်ခြင်းမရှိဘဲ နိုင်ငံတော်အတွင်း လုပ်ငန်း လုပ်ကိုင်ခြင်း မပြုရပါ။ ပုဒ်မ ၄၃(ခ) တွင် လုပ်ငန်းလုပ်ကိုင်ခြင်းဟု မမှတ်ယူသည့် ကိစ္စများကို ဖော်ပြထားပါသည်။

၄။ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း

၁၁. ကုမ္ပဏီတစ်ခု၏ အခြေခံလိုအပ်ချက်များမှာ အဘယ်နည်း။

ကုမ္ပဏီများဥပဒေ ပုဒ်မ ၄(က) အရ ကုမ္ပဏီတိုင်းတွင် အောက်ပါတို့ ရှိရပါမည် —

- အမည်။

- ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း။
- ထုတ်ဝေသည့် အစုရှယ်ယာ အနည်းဆုံးတစ်ခု (ခံဝန်ချက်ဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအတွက် မလိုအပ်ပါ)။
- ပါဝင်သူ အနည်းဆုံး တစ်ဦး။
- နိုင်ငံတော်အတွင်း အများအားဖြင့် နေထိုင်သူ ဒါရိုက်တာ အနည်းဆုံး တစ်ဦး။
- နိုင်ငံတော်အတွင်း မှတ်ပုံတင်ထားသောရုံး လိပ်စာ။

အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီသည် ဒါရိုက်တာ အနည်းဆုံး သုံးဦး ရှိရမည်ဖြစ်ပြီး အနည်းဆုံးတစ်ဦးမှာ နိုင်ငံတော်အတွင်း အများအားဖြင့် နေထိုင်သော မြန်မာနိုင်ငံသားဖြစ်ရပါမည် (ပုဒ်မ ၄(က)(၆))။

၁၂. အနည်းဆုံး ရင်းနှီးငွေ သတ်မှတ်ချက် ရှိပါသလား။

မရှိပါ။ ထုတ်ဝေသည့် အစုရှယ်ယာ အနည်းဆုံးတစ်ခု ရှိရန်သာ လိုအပ် ပါသည်။

၁၃. “အများအားဖြင့် နေထိုင်သူ” ဆိုသည်မှာ အဘယ်နည်း။

ပုဒ်မ ၁(၁၉) အရ နိုင်ငံတော်တွင် အမြဲတမ်းနေထိုင်ခွင့်ရှိသူ သို့မဟုတ် ၁၂ လတာကာလတစ်ခုစီတွင် နိုင်ငံတော်အတွင်း အနည်းဆုံး ၁၈၃ ရက် နေထိုင်သူကို ဆိုလိုပါသည်။

၁၄. “အသေးစားကုမ္ပဏီ” ဆိုသည်မှာ အဘယ်နည်း။

ပုဒ်မ ၁(၃၈) အရ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ သို့မဟုတ် ၎င်း၏လက်အောက်ခံ မဟုတ်ဘဲ အောက်ပါနှစ်ချက်လုံး ပြည့်မီရ ပါမည် — ကုမ္ပဏီနှင့် လက်အောက်ခံကုမ္ပဏီများတွင် ဝန်ထမ်းဦးရေ ၃၀ ထက် မပိုခြင်း၊ နှင့် ယခင်ဘဏ္ဍာနှစ်၏ စုစုပေါင်းဝင်ငွေ ကျပ် ၅၀,၀၀၀,၀၀၀ အောက် ဖြစ်ခြင်း။

အသေးစားကုမ္ပဏီသည် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ကျင်းပရန် မလိုအပ်ဘဲ (ပုဒ်မ ၁၄၆(င))၊ ပုဒ်မ ၂၆၀ မှ ၂၆၈ နှင့် ၂၇၉(ခ) တို့လည်း မသက်ဆိုင်ပါ (ပုဒ်မ ၂၇၇(ဂ))။ သို့သော် ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းတွင် ပါရှိပါက၊ ပါဝင်သူများက ဆုံးဖြတ်ပါက၊ သို့မဟုတ် မှတ်ပုံတင်အရာရှိက သတ်မှတ်ပါက ဤကင်းလွတ်ခွင့် များ ရပ်ဆိုင်း ပါသည်။

၅။ အစီရင်ခံစာပြခြင်းနှင့် လိုက်နာမှု

၁၅. နှစ်စဉ် မည်သည့်တို့ တင်ပြရမည်နည်း။

ကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇(က) အရ ကုမ္ပဏီတိုင်းသည် မှတ်ပုံတင်ပြီး ၂ လအတွင်း နှစ်စဉ်အစီရင်ခံစာ တင်သွင်းရပြီး ထို့နောက် နှစ်စဉ် အနည်းဆုံးတစ်ကြိမ် တင်သွင်းရပါမည်။ မှတ်ပုံ တင်သည့် နှစ်ပတ်လည် နေ့ မှ ၁ လထက် နောက်မကျစေ ရပါ။ အသေးစားကုမ္ပဏီများပင်လျှင် ကင်းလွတ်ခွင့် မရှိပါ။

ပြည်ပကော်ပိုရေးရှင်းသည် ပုဒ်မ ၅၃ အရ ဘဏ္ဍာနှစ်ကုန်ဆုံးပြီး ၂၈ ရက်အတွင်း တင်သွင်းရပါမည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၆၅(ဇ) အရ စာရင်းများနှင့် နှစ်စဉ်ဘဏ္ဍာရေးရှင်းတမ်းများကို စနစ်တကျ ထားရှိ ရပြီး ပုဒ်မ ၇၂ အရ အစုရှယ်ယာ လွှဲပြောင်းခြင်းစသည်တို့ကို ကော်မရှင် သို့ အကြောင်းကြားရပါမည်။

၁၆. မည်သည့် ပြောင်းလဲမှုများကို အကြောင်းကြားရမည်နည်း။

- မှတ်ပုံတင်စာရင်း ပြောင်းလဲမှုများကို ၂၁ ရက်အတွင်း တင်ပြ ရပါမည် (ပုဒ်မ ၉၆(ခ))။

- မှတ်ပုံတင်စာရင်းများကို မှတ်ပုံတင်ထားသောရုံးမှလွဲ၍ အခြား နေရာတွင် ထားရှိပါက ၂၁ ရက်အတွင်း အကြောင်းကြား ရပါမည် (ပုဒ်မ ၉၅(ဂ))။

၁၇. လိုက်နာရန် ပျက်ကွက်ပါက မည်သို့ဖြစ်မည်နည်း။

ကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၁ အရ မှတ်ပုံတင်အရာရှိသည် စုံစမ်း အကြောင်းကြားစာ ပေးပို့ပါသည်။ ၂၈ ရက်အတွင်း အကြောင်းပြန် ခြင်း မရှိပါက ဒုတိယစာ ပေးပို့ပြီး ထပ်မံ ၂၈ ရက်အတွင်း အကြောင်းပြန်ခြင်း မရှိပါက ပြန်တမ်းတွင် ကြေညာကာ ၃ လအကြာတွင် မှတ်ပုံတင်စာရင်း မှ ပယ်ဖျက်ခံရပြီး ကုမ္ပဏီ ဖျက်သိမ်းခံရပါသည်။ ပြန်လည်ရရှိရန် တရားရုံးသို့ လျှောက်ထား ရပါသည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၈၅ အရ ကော်မရှင်သည် ဆုံးမစာ ပေးခြင်း၊ လုပ်ငန်းယာယီရပ်ဆိုင်းခြင်း၊ အခွန်ကင်းလွတ်ခွင့် ယာယီ ရပ်ဆိုင်းခြင်း၊ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုချက် ပယ်ဖျက်ခြင်းနှင့် အမည်ပျက် စာရင်းသွင်းခြင်းတို့ကို ပြုနိုင်ပါသည်။ ပုဒ်မ ၈၆ အရ ရက်ပေါင်း ၆၀ အတွင်း အစိုးရထံ အယူခံနိုင်ပါသည်။

၆။ မြေယာ

၁၈. နိုင်ငံခြားရင်းနှီးမြှုပ်နှံသူသည် မြေယာပိုင်ဆိုင်နိုင်ပါသလား။

ပိုင်ဆိုင်ခွင့် မရှိပါ။ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၅၀(က) အရ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုချက်ရရှိသူသည် ပုဂ္ဂလိကပိုင်ရှင်ထံမှဖြစ်စေ၊ အစိုးရဌာနများထံမှဖြစ်စေ ရေရှည်ငှားရမ်းခွင့် ရရှိနိုင်ပါသည်။

ပုဒ်မ ၅၀(ခ) အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုမိန့် ရရှိသည့် နေ့မှ စ၍ ကနဦး နှစ် ၅၀ အထိ ငှားရမ်းနိုင်ပါသည်။ ပုဒ်မ ၅၀(ဂ) အရ ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ၁၀ နှစ်နှင့် ထပ်မံ ၁၀ နှစ် သက်တမ်း တိုးနိုင်ပါသည်။ ပုဒ်မ ၅၀(ဃ) အရ မြေငှားရမ်းစာချုပ်ကို မှတ်ပုံတင် အက်ဥပဒေအရ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင် ရပါမည်။

၇။ အခွန်

၁၉. အဓိက အခွန်နှုန်းများမှာ အဘယ်နည်း။

- ကုမ္ပဏီဝင်ငွေခွန် — ၂၂ ရာခိုင်နှုန်း။
- မတည်ငွေအမြတ်ခွန် — ၁၀ ရာခိုင်နှုန်း။
- ကုန်ပစ္စည်း တင်သွင်း/တင်ပို့မှုအပေါ် ကြိုတင်ဝင်ငွေခွန် — ၂ ရာခိုင်နှုန်း။

ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၉ အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သည် နိုင်ငံတော်အတွင်း နေထိုင်သော နိုင်ငံသားများနှင့် အလားတူ နှုန်းထား ဖြင့် ဝင်ငွေခွန် ပေးဆောင်ရပါမည်။

၂၀. အခြား မည်သည့်အခွန်များ သက်ဆိုင်သနည်း။

သတ်မှတ်ထားသည့် အရောင်းအဝယ်များအပေါ် ကုန်သွယ်လုပ်ငန်း ခွန် နှင့် စာရင်းဝင်ကုန်ပစ္စည်းများအပေါ် အထူးကုန်စည်ခွန် သက် ဆိုင်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ခြင်းကို လုပ်ငန်း မစတင်မီ တစ်လအလိုတွင် ဆောင်ရွက်ရပါမည်။ ပုဒ်မ ၈၀ အရ အခြားအခွန်များကို သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ဆောင် ရွက်ရပါမည်။

၂၁. အခွန်ကို မည်သည့်ငွေကြေးဖြင့် ပေးဆောင်ရမည်နည်း။

ဝင်ငွေရရှိသည့် ငွေကြေးအမျိုးအစားဖြင့်ပင် ပေးဆောင်ရပါမည်။ ကုမ္ပဏီ ဝင်ငွေခွန်၊ မတည်ငွေအမြတ်ခွန်၊ အခွန်ဖြတ်တောက်မှုနှင့် ကိုယ်ပိုင် ဝင်ငွေခွန် အားလုံးအတွက် သက်ဆိုင်ပါသည်။

၈။ နိုင်ငံခြားငွေလဲလှယ်မှုနှင့် ငွေလွှဲပြောင်းခြင်း

၂၂. ငွေလွှဲပြောင်းမှုများကို မည်သို့ ဆောင်ရွက်ရမည်နည်း။

ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၆၁ အရ နိုင်ငံတော်အတွင်း တရားဝင် တည်ထောင်ထားပြီး နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရ ဘဏ်များမှ တစ်ဆင့် ဆောင်ရွက်ရပါမည်။ ရင်းနှီးငွေကို မည်သည့်ငွေကြေးဖြင့် ထည့်ဝင်သည်ဆိုသည်က နောက်ပိုင်း ငွေလွှဲပြောင်းမှုများကို ဆုံး ဖြတ်ပါသည်။

၂၃. ရရှိငွေများကို ပြည်ပသို့ လွှဲပြောင်းနိုင်ပါသလား။

ပုဒ်မ ၅၆ အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးငွေ၊ အမြတ်ငွေ၊ အစုရှယ်ယာအမြတ်၊ မူပိုင်ခွင့်ကြေး၊ လိုင်စင်ကြေး၊ စီမံခန့်ခွဲမှုကြေး၊ ရောင်းချ သို့မဟုတ် ဖျက်သိမ်းမှုမှ ရရှိငွေနှင့် အခြားငွေများကို ပြည်ပသို့ လွှဲပြောင်းနိုင်ပါသည်။ ပုဒ်မ ၅၉ အရ အခွန်များ ပေး ဆောင်ပြီးမှသာ လွှဲပြောင်းခွင့်ရှိပါသည်။ ပုဒ်မ ၆၂ တွင် အစိုးရက တားဆီး သို့မဟုတ် ဆိုင်းငံ့နိုင်သည့် အခြေအနေများကို ဖော်ပြ ထားပါသည်။

၂၄. ပြည်ပချေးငွေနှင့် ပို့ကုန်ရငွေ လဲလှယ်ခြင်း။

ပုဒ်မ ၅၇ အရ ချေးငွေ ရယူခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရပါမည်။ ထို့အပြင် ပို့ကုန်ရငွေ၏ ၁၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် ရည်ညွှန်း နှုန်းဖြင့် ကျပ်ငွေသို့ လဲလှယ်ရပြီး ကျန်ငွေကို အွန်လိုင်းရောင်းဝယ် ရေးနှုန်းဖြင့် လဲလှယ်နိုင်ပါသည် (ဗဟိုဘဏ် အမိန့်ကြော်ငြာစာ ၂/၂၀၂၆၊ ၁-၁-၂၀၂၆ မှစ၍)။

၉။ ရေကြောင်း၊ သင်္ဘောနှင့် ဆိပ်ကမ်းများ

၂၅. သင်္ဘောနှင့် ဆိပ်ကမ်းဆိုင်ရာ စည်းမျဉ်းမူဘောင်မှာ အဘယ်နည်း။

ရေကြောင်းပို့ဆောင်ရေးနှင့် ဆိပ်ကမ်းလုပ်ငန်းများကို ပြည်တွင်း ရေကြောင်းဆိုင်ရာ ဥပဒေများက စိုးမိုးပြီး ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ဆိပ်ကမ်းအာဏာပိုင်တို့က အုပ်ချုပ်ပါ သည်။ ၎င်းအပြင် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO) မှ တစ်ဆင့် မြန်မာနိုင်ငံ ပါဝင်ထားသည့် နိုင်ငံတကာ စာချုပ်စာတမ်း များလည်း သက်ဆိုင်ပါသည်။

၂၆. ပင်လယ်ရေပြင်ဆိုင်ရာ ဥပဒေအရ မည်သည့်ကိစ္စများ ပေါ်ပေါက်သနည်း။

ရေပိုင်နက်၊ ရေပိုင်နက်နယ်နိမိတ်နှင့် အခွင့်အရေးဆိုင်ရာ ကိစ္စများကို ကုလသမဂ္ဂ ပင်လယ် ရေပြင်ဆိုင်ရာ ဥပဒေသဘောတူ စာချုပ် (UNCLOS) နှင့် နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေအရ စဉ်းစားရပါ သည်။

10. Key authorities

၁၀။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ

Directorate of Investment and Company Administration (DICA)

Company incorporation and the Myanmar Companies Online (MyCO) registry; administration of investment matters.
www.dica.gov.mm

Myanmar Investment Commission (MIC)

Permits and Endorsements under the Myanmar Investment Law; notifications on restricted activities and incentives.
www.dica.gov.mm

Internal Revenue Department (IRD)

Registration of taxpayers, assessment and collection of income tax, commercial tax and specific goods tax.
www.ird.gov.mm

Central Bank of Myanmar (CBM)

Foreign exchange administration, Authorized Dealer licensing, conversion requirements and approval of offshore loans.
www.cbm.gov.mm

Myanmar Customs Department

Tariffs, customs clearance and import and export control.
www.myanmarcustoms.gov.mm

Department of Marine Administration

Vessel registration, seafarer matters and maritime regulatory compliance.
www.dma.gov.mm

Key contact



Aye Myat Thu

Managing Director

Professional qualifications. LL.M. in International Maritime Law, IMO International Maritime Law Institute (IMLI), Malta; LL.B.; MBA; MPA.

Areas of practice. International law; international maritime law and the law of the sea; legal and regulatory analysis; legislative drafting; public policy and governance; investment and business regulation; applied research and advisory.

Experience. Advises government institutions, international organizations, development partners and private sector clients on legislative drafting, policy development, regulatory reform and institutional capacity building.

T +95 (0)9 894 210 400 | E info@ilpcmm.com | W www.ilpcmm.com

International Legal and Policy Consulting (ILPC)

Room 1004, 10th Floor, Building No. 103, INNO City, Corner of Wayzayantar Road and Parami Road, South Okkalapa Township, Yangon, Myanmar

This guide states the law as at 1 September 2026. It is general information and not legal advice, and no lawyer-client relationship arises from it. Myanmar's investment, tax and foreign exchange rules change frequently. Advice should be obtained on the facts of any particular matter before action is taken.